

မူခိန်ကလံသိင်ဂီတၢ်ရဲၣ်တၢ်ကျဲ

ဝံသးစုဟ်သ့ၣ်ဟ်သးလၢ ပကူၢ်စုၣ်ကယၢ် မူခိန်ကလံသိင်ဂီတၢ်အိၣ်သးကွၢ်ကွၢ်လၢ [National Weather Service](#) န်သိးဒီး ပကဟ်ဖျါဒီးဒုးသ့ၣ်ညါ တၢ်မၤအသးအဂ့ၢ်အကျိၤလၢအဘၣ်ကတၢ်လၢ ကွီၣ်ဖိ, ကွီၣ်ပုၤမၤတၢ်ဖိဒီး ဟံၣ်ဖိယိဖိတဖၣ်အဂီၢ်န့ၣ်လီၤ. လၢတၢ်အံၤအစၣ်ညါ, တၢ်စးထီၣ်ကွီၣ်အဆၢအကတီၢ်စးန့ၣ် တမ့ၢ်တၢ်ဂ့ၢ်အဘၣ်အခးလၢစ့ၣ်ဖိလံပဒိၣ်ကွီၣ်အဂီၢ်ဘၣ်.

တၢ်ခုၣ်ဒိၣ်အနံၤ တၢ်ပျၢ်ကွီၣ်တၢ်ရဲၣ်တၢ်ကျဲတဖၣ် မ့ၢ်လၢ တၢ်ခုၣ်ဒိၣ် မ့တမ့ၢ် ကလံၤခုၣ်ဒိၣ်	မူခိၣ်ဖိလီၤအနံၤ တၢ်ပျၢ်ကွီၣ်မ့ၢ်လၢ မူခိၣ်ဖိလီၤ မ့တမ့ၢ် တၢ်ဝံစိၣ်တီၢ်ဆုၤကွီၣ်ဖိအိၣ်ဒီးတၢ်ဘၣ်ယိၣ်
<ul style="list-style-type: none"> • ကွီၣ်ကဘၣ်တၢ်ပျၢ်အိၣ်ဖဲ တၢ်ဟ်ဖျါထီၣ်မူခိၣ်ကလံၤ(forecast*)တၢ်အိၣ်သးလၢ ခံတနံၤ ဂီၤခိ ဖဲန့ၣ်ရဲၣ်အဂီၢ် • ကလံၤခုၣ်(Wind Chill)အိၣ်ဖဲ -၃၅ နံၣ်ကရံၣ် Fahrenheit မ့တမ့ၢ် • ကလံၤခုၣ်ဒိၣ်အိၣ်ဖဲ -၂၅ နံၣ်ကရံၣ် Fahrenheit** အဖိလံၣ် • တၢ်ဆၢတဲာ်တဖၣ်ကဘၣ်တၢ်ရဲၣ်တၢ်ကျဲဟ်လီၤအိၣ်ဖဲ ဟါခိ ဖဲၤဝဲန့ၣ်ရဲၣ် တချုးဖဲ တၢ်ဆိကတီၢ်ဟ်ပတုၣ်ကွီၣ်တၢ်ရဲၣ်တၢ်ကျဲအနံၤ • ဟံၣ်ဖိယိဖိတဖၣ်ကဒီးန့ၢ်ဘၣ်တၢ်ကစိၣ်တၢ်ဘိးဘၣ်သ့ၣ်ညါတဖၣ်ခိဖျိ လိတဲစိ, လိလံာ်ပရၢဒီးအံၤမုလ်, ဒီးတၢ်ဟ်ထီၣ်တၢ်ကစိၣ်ဖဲ ပကွီၣ်ပုၤယဲၤသန့ဒီး spps.org ပုၤယဲၤသန့ဖိခိၣ် • တၢ်ဘိးဘၣ်သ့ၣ်ညါတဖၣ် ကဘၣ်တၢ်ဆုၤအိၣ်ဆူ တၢ်ကစိၣ်သန့ (ကွၢ်ဟူဖျါ, လံာ်တၢ်ကစိၣ်, ဒီးကွၢ်လုလီၤ) <p>ကွီၣ်တၢ်ရဲၣ်တၢ်ကျဲလၢတၢ်ဟ်ပတုၣ်အိၣ်တဖၣ်မ့ၢ်ဝဲ-</p> <ul style="list-style-type: none"> • ဖြဲၣ်ခုၣ်-၁၂တီၤ ခဲလၢာ် တီၤတၢ်ဖံးလိမၤဒီး ဒီးတၢ်ရဲၣ်တၢ်ကျဲတဖၣ် • ဖိသၣ်ဆံးကူၣ်သုလီၤဆိတၢ်ရဲၣ်တၢ်ကျဲ • ဟါခိကွီၣ်ပျၢ်လီၤခံတၢ်ဖံးလိမၤဒီးတၢ်ရဲၣ်တၢ်ကျဲဒီးတၢ်ဟူးတၢ်ဂဲၤဂုၤတဖၣ် • တၢ်မၤအိၣ်ထီၣ်တၢ်မၤလိမ့ၢ်န့ၣ်(EDL) • Flipside (ဟါခိကွီၣ်ပျၢ်လီၤခံတၢ်ရဲၣ်တၢ်ကျဲ) • တၢ်လဲၤဟးမၤလိတၢ်လၢကွီၣ်ချုး(Field trips) • ကွီၣ်မူးတၢ်ရဲၣ်တၢ်ကျဲတဖၣ် • ဟါခိတီၤထီၣ်ကွီၣ်တၢ်ရဲၣ်တၢ်ကျဲ • သးစာ် ပုၤတၢ်ကူၣ်သုတီၤတၢ်ဖံးလိမၤဒီးတဖၣ် • Alternative to Expulsion program (A2E) • ဟံၣ်ဖိယိဖိတဖၣ်မၤသကိးတၢ်အတၢ်ရဲၣ်တၢ်ကျဲတဖၣ်(မိၢ်ပၢ်တၢ်သိၣ်လိ, ကွီၣ်အိၣ်ထီၣ်န့ၣ်, တၢ်အိၣ်ဖျိၣ် ဒီးတၢ်ဂုၤဂၤ) • တၢ်ဆိကတီၢ်တၢ်ဂဲၤလီၤကွီၣ်တၢ်ရဲၣ်တၢ်ကျဲတဖၣ် ကဘၣ်တၢ်ဆၢတဲာ်အိၣ်လၢ တၢ်ရဲၣ်တၢ်ကျဲတခါစုၣ်စုၣ်အဖိခိၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲတၢ်ဆိတလဲၤသးတဖၣ် ကဘၣ်တၢ်ရဲၣ်တၢ်ကျဲဟ်ထီၣ်အိၣ်ဖဲ spps.org/sports ပုၤယဲၤသးစးအဖိခိၣ် • နံၣ်ခါဘၣ်ရဲၣ်ချးဘၣ် ကအိၣ်ထီၣ်အသး စုၤတီၤန့ၣ်လီၤ. ဟံၣ်ဖိယိဖိလၢဆဲးလီၤ အဖိမံၤဖဲ နံၣ်ခါဘၣ်ရဲၣ်ချးဘၣ်တၢ်ရဲၣ်တၢ်ကျဲပုၤတဖၣ်ကဒီးန့ၢ်တၢ်ကစိၣ်တၢ်ဘိးဘၣ်သ့ၣ်ညါဘၣ်ယး တၢ်လီၤတၢ်ကျဲလၢအိၣ်ထီၣ်သးအလီၤတဖၣ်လီၤ. • ပုၤနီၤဒိၣ်တုၣ်ကွီၣ်ဒီးတၢ်ရဲၣ်တၢ်ကျဲတဖၣ်ကအိၣ်ထီၣ်အသး- <ul style="list-style-type: none"> • Community Education • Hubbs Center • East Side Hub@Harding • Early Childhood Family Education • တၢ်အိၣ်ဖျိၣ်ဒီးတၢ်ဟူးတၢ်ဂဲၤတဖၣ်လၢအဘၣ်တၢ်ရဲၣ်တၢ်ကျဲအိၣ်လၢတၢ်ကရၢကရီၤဂုၤတဖၣ် (ဒ်အမ့ၢ် YMCA, Girl Scouts, tutoring ဒီးအဂုၤအဂတဖၣ်)လၢအိၣ်ဖဲပကွီၣ်တၢ်သ့ၣ်ထီၣ်ပုၤတဖၣ် ကအိၣ်ဖဲဒ် မ့တမ့ၢ်ဘၣ်လၢတၢ်ကရၢကရီၤန့ၣ် ဟ်ပတုၣ်ဘၣ်န့ၣ်လီၤ. နမ့ၢ်အိၣ်ဒီးတၢ်သံကွၢ်န့ၣ်ဆဲးကျိးပုၤတီၢ်ခိၣ်ရီၤဖဲတၢ်တဖၣ်တက့ၢ်. 	<ul style="list-style-type: none"> • ကွီၣ်တၢ်ရဲၣ်တၢ်ကျဲတဖၣ်ကဘၣ်တၢ်ဆိကတီၢ်ဟ်ပတုၣ်အိၣ်ဖဲ မူခိၣ်ဖိလီၤအိၣ်ဒီးကွီၣ်အိၣ်လၢဒုးကဲထီၣ်တၢ်ဘၣ်ယိၣ်အိၣ်ဒီး ဒီးတၢ်အိၣ်သးတညီတဘျီလၢကွီၣ်ဘးစံတၢ်ဝံစိၣ်တီၢ်ဆုၤအဂီၢ် ဒီး ပုၤမၤတၢ်ဖိကဟဲထီၣ်တၢ်မၤလၢတအိၣ်ဒီးတၢ်ဘၣ်တၢ်ဘၢတၢ်ပုၤဖျးဘၣ်အခါ • တၢ်ရဲၣ်တၢ်ကျဲဟ်လီၤတၢ်ဆၢတဲာ်ဖဲ ဟါဂီၤ ၅:၀၀န့ၣ်ရဲၣ်ဖဲ တၢ်ဆိကတီၢ်ဟ်ပတုၣ်ကွီၣ်တၢ်ရဲၣ်တၢ်ကျဲအနံၤ • ဟံၣ်ဖိယိဖိတဖၣ်ကဒီးန့ၢ်ဘၣ်တၢ်ကစိၣ်တၢ်ဘိးဘၣ်သ့ၣ်ညါတဖၣ်ခိဖျိ လိတဲစိ, လိလံာ်ပရၢဒီးအံၤမုလ်, ဒီးတၢ်ဟ်ထီၣ်တၢ်ကစိၣ်ဖဲ ပကွီၣ်ပုၤယဲၤသန့ဒီး spps.org ပုၤယဲၤသန့အဖိခိၣ် • တၢ်ဘိးဘၣ်သ့ၣ်ညါတဖၣ် ကဘၣ်တၢ်ဆုၤအိၣ်ဆူ တၢ်ကစိၣ်သန့ (ကွၢ်ဟူဖျါ, လံာ်တၢ်ကစိၣ်, ဒီးကွၢ်လုလီၤ) <p>ကွီၣ်တၢ်ရဲၣ်တၢ်ကျဲလၢတၢ်ဟ်ပတုၣ်အိၣ်တဖၣ်မ့ၢ်ဝဲ-</p> <ul style="list-style-type: none"> • ဖြဲၣ်ခုၣ်-၁၂တီၤ ခဲလၢာ် တီၤတၢ်ဖံးလိမၤဒီး ဒီးတၢ်ရဲၣ်တၢ်ကျဲတဖၣ် • ဖိသၣ်ဆံးကူၣ်သုလီၤဆိတၢ်ရဲၣ်တၢ်ကျဲ • ဟါခိကွီၣ်ပျၢ်လီၤခံ တၢ်ဖံးလိမၤဒီးတၢ်ရဲၣ်တၢ်ကျဲဒီးကူၣ်သုတၢ်ဟူးတၢ်ဂဲၤတဖၣ် • တၢ်မၤအိၣ်ထီၣ်တၢ်မၤလိမ့ၢ်န့ၣ်(EDL) • Flipside (ဟါခိကွီၣ်ပျၢ်လီၤခံတၢ်ရဲၣ်တၢ်ကျဲ) • တၢ်လဲၤဟးမၤလိတၢ်လၢကွီၣ်ချုး(Field trips) • ကွီၣ်မူးတၢ်ရဲၣ်တၢ်ကျဲတဖၣ် • ဟါခိတီၤထီၣ်ကွီၣ်တၢ်ရဲၣ်တၢ်ကျဲ • လီၤကဝီၤတၢ်ဖံးလိမၤဒီးလီၤတဖၣ်(Area Learning Centers) • ဖိသၣ်ဆံးဒီးဟံၣ်ဖိယိဖိကူၣ်သု(ECFE) • သးစာ် ပုၤတၢ်ကူၣ်သုတီၤတၢ်ဖံးလိမၤဒီးတဖၣ် • Alternative to Expulsion program (A2E) • ဟံၣ်ဖိယိဖိတဖၣ်မၤသကိးတၢ်အတၢ်ရဲၣ်တၢ်ကျဲတဖၣ်(မိၢ်ပၢ်တၢ်သိၣ်လိ, ကွီၣ်အိၣ်ထီၣ်န့ၣ်, တၢ်အိၣ်ဖျိၣ် ဒီးတၢ်ဂုၤဂၤ) • တၢ်ဆိကတီၢ်တၢ်ဂဲၤလီၤကွီၣ်တၢ်ရဲၣ်တၢ်ကျဲတဖၣ် ကဘၣ်တၢ်ဆၢတဲာ်အိၣ်လၢတၢ်ရဲၣ်တၢ်ကျဲတခါစုၣ်စုၣ်အဖိခိၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲတၢ်ဆိတလဲၤသးတဖၣ်ကဘၣ်တၢ်ရဲၣ်တၢ်ကျဲဟ်ထီၣ်အိၣ်ဖဲ spps.org/sports ပုၤယဲၤသးစးအဖိခိၣ် • နံၣ်ခါဘၣ်ရဲၣ်ချးဘၣ် တအိၣ်ထီၣ်အသးဘၣ်. • တၢ်ဆိကတီၢ်ဟ်ပတုၣ် ပုၤနီၤတုၣ်ခိၣ်ပုၤကွီၣ်ဒီးတၢ်ရဲၣ်တၢ်ကျဲတဖၣ်- <ul style="list-style-type: none"> • Community Education • Hubbs Center • East Side Hub@Harding • Early Childhood Family Education • တၢ်အိၣ်ဖျိၣ်ဒီးတၢ်ဟူးတၢ်ဂဲၤတဖၣ်လၢအဘၣ်တၢ်ရဲၣ်တၢ်ကျဲအိၣ်လၢတၢ်ကရၢကရီၤဂုၤတဖၣ် (ဒ်အမ့ၢ် YMCA, Girl Scouts, tutoring ဒီးအဂုၤအဂတဖၣ်)လၢအိၣ်ဖဲပကွီၣ်တၢ်သ့ၣ်ထီၣ်ပုၤတဖၣ် ကအိၣ်ဖဲဒ် မ့တမ့ၢ်ဘၣ်လၢတၢ်ကရၢကရီၤန့ၣ် ဟ်ပတုၣ်ဘၣ်န့ၣ်လီၤ. နမ့ၢ်အိၣ်ဒီးတၢ်သံကွၢ်န့ၣ်ဆဲးကျိးပုၤတီၢ်ခိၣ်ရီၤဖဲတၢ်တဖၣ်တက့ၢ်.

မူခိၣ်ကလံၤသီၣ်ဂီၤတၢ်ရဲၣ်တၢ်ကျဲၤ

*တၢ်စူးကါ [National Weather Service](#) ဒီးတၢ်ထီၣ်စူးဟ်ပနီၣ်မူခိၣ်ကလံၤတၢ်အိၣ်သးလီၤ. | ** ဝဲကလံၤခုၣ်မုၢ်အိၣ်ဝဲ - ၂၅နံၣ်ကရံၣ် F ဖိလၢ်အခါန့ၣ် ဘၢးစံၤလၢစူးကါဒံၣ်ဇၢၤသီတဖၣ် ပှၤန့ၣ်ထီၣ်အစဲးတန့ၢ်ဘၣ်ဒီးအစဲးတလဲၤတရံးသးဘၣ်.

တနံၤယီၤ တၢ်ဆိကတီၢ်ဟ်ပတုၣ်တၢ်ရဲၣ်တၢ်ကျဲၤတဖၣ်လၢမူခိၣ်ကလံၤသီၣ်ဂီၤအယီၤ

တၢ်ဆိကတီၢ်ဟ်ပတုၣ် ဟါခိၣ်ကူၢ်ပျၢ်လီၢ်ခံၣ်တၢ်ဖံးလိမၤဒီးတၢ်ဟူးတၢ်ဂဲၤခိၣ်ဖျါ မူခိၣ်ကလံၤတၢ်အိၣ်သးတဖၣ် မ့ၢ်တၢ်တဂ့ၤဖးဒိၣ်လၢကူၢ်တၢ်ရဲၣ်တၢ်ကျဲၤဒိတနံၤညါန့ၣ်လီၤ. ကူၢ်ထီၣ်ဒ်ညါန့ၣ်အသိးလီၤ.

- တၢ်ဟ်လီၢ်တၢ်ဆိကတီၢ်ဟ်ပတုၣ်တၢ်န့ၣ် ကဘၣ်တၢ်ဆၢတဲာ်အိၣ်ဝဲ ဂီၤခိ ၁၀:၀၀န့ၣ်ရဲၣ်ဝဲ တၢ်ဆိကတီၢ်ဟ်ပတုၣ်တၢ်အနံၤန့ၣ်လီၤ.
- ကူၢ်လၢညါန့ၣ်ပျၢ်ဝဲဒၣ်ဝဲ မ့ၢ်ယုၢ်လီၤ ၂ န့ၣ်ရဲၣ်သ့ၣ်တဖၣ် ကပျၢ်ဝဲဝဲ မ့ၢ်ယုၢ်လီၤ ၁:၃၀န့ၣ်ရဲၣ်န့ၣ်လီၤ. တၢ်အဝဲအံၤကမၤစၢၤဘၢးစံၣ်တီၢ်ဆုၢ်တၢ် ဘၣ်ဆၢဘၣ်ကတီၢ် လၢဘၢးစံၣ်ဆုၢ်ထီၣ်ဆုၢ်လီၤကူၢ်ဖိလီၢ်ခံၣ်ကတၢ်သ့ၣ်တဖၣ်အဂီၢ်န့ၣ်လီၤ. ကူၢ်အဂ့ၤအဂၤခဲလၢကပျၢ်ဝဲဒ်တၢ်ဆၢကတီၢ်ညါန့ၣ်အသိးန့ၣ်လီၤ.

တၢ်ရဲၣ်တၢ်ကျဲၤလၢတၢ်ဆိကတီၢ်ဟ်ပတုၣ်တဖၣ်မ့ၢ်ဝဲ-

- ဟါခိၣ်ကူၢ်ပျၢ်လီၢ်ခံၣ် တၢ်ဖံးလိမၤဒီးတၢ်ရဲၣ်တၢ်ကျဲၤဒီးကူၢ်သ့ၣ်ဟူးတၢ်ဂဲၤတဖၣ်
- ဟါခိၣ် ဖြဲၣ်ခုၣ်
- ဟါခိၣ် ဖိသၣ်ဆံးကူၢ်သ့ၣ်လီၤဆိတၢ်ရဲၣ်တၢ်ကျဲၤ(ECSE)
- တၢ်မၤအါထီၣ်တၢ်မၤလိမုၢ်န့ၣ်(EDL)
- Flipside (ဟါခိၣ်ကူၢ်ပျၢ်လီၢ်ခံၣ်တၢ်ရဲၣ်တၢ်ကျဲၤ)
- တၢ်လဲၤဟးမၤလိတၢ်လၢကူၢ်ခူၢ်(Field trips)
- ကူၢ်မူးတၢ်ရဲၣ်တၢ်ကျဲၤတဖၣ်
- ဟါခိၣ်တီၤထီၣ်ကူၢ်တၢ်ရဲၣ်တၢ်ကျဲၤ
- လီၢ်ကဝီၤတၢ်ဖံးလိမၤဒီးလီၢ်တဖၣ် (Area Learning Centers)
- ဖိသၣ်ဆံးဒီးဟံၣ်ဖိယီၤကူၢ်သ့(ECFE)
- သးစၢ် ပှၤတၢ်ကူၢ်သ့တီၢ်တၢ်ဖံးလိမၤဒီးတဖၣ်(တၢ်အံၤဟ်ယုၢ် Hubbs Center ဒီး East Side Hub@Harding)
- ဟံၣ်ဖိယီၤတၢ်မၤသကိးတၢ်အတၢ်ရဲၣ်တၢ်ကျဲၤတဖၣ်(မိၢ်ပၢ်တၢ်သိၣ်လိ, ကူၢ်အိးထီၣ်န့ၣ်, တၢ်အိၣ်ဖျိၣ် ဒီးတၢ်ဂုၤဂၤ)
- Alternative to Expulsion program (A2E)
- တၢ်ဆိကတီၢ်တၢ်ဂဲၤလီၢ်ကူၢ်တၢ်ရဲၣ်တၢ်ကျဲၤတဖၣ် ကဘၣ်တၢ်ဆၢတဲာ်အိၣ်လၢတၢ်ရဲၣ်တၢ်ကျဲၤတခါစုၣ်အဖိခိၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲၤတၢ်ဆိတလဲၤသးတဖၣ်ကဘၣ်တၢ်ရဲၣ်တၢ်ကျဲၤဟ်ထီၣ်အိၣ်ဝဲ spps.org/sports ပှၤယဲၤဘျးဝဲအဖိခိၣ်
- နံၣ်ခါဘၣ်ရဲၣ်ရှားဘၣ်တဖၣ် ကအိးထီၣ်အသးလၢတၢ်လီၢ်ကိးတီၤဒဲး တုၤလၢ မိၢ်ပၢ်တဖၣ်ဟဲကူၤအိၣ်ကူၤအဖိခိၣ်လၢခါန့ၣ်လီၤ.